

ENGLISH	TRANSLITERATION (TARGET LANGUAGE)
Is there a medical facility nearby?	dee a nee a naa ma sey ko tha yar tar na dwey shee lar?  ( ဒီအနီးအနားမှာ ဆေးကုသရာဌာန တွေရှိလား? )
We would like to talk to people about sanitization.	naa do pyee tho lo to go da go yey thant shin yey a jawn pyaw pya chin deh  ( ငါတို့ ပြည်သူလူထုကို တကိုယ်ရေ သန့်ရှင်းရေး အကြောင်း ပြောပြချင်တယ် )
Is there a medical emergency facility?	a yey paw sey ko tha yar tar na shee lar?  ( အရေးပေါ် ဆေးကုသရာဌာန ရှိလား? )
We have to establish a safe working environment.	naa do sayt cha lon chon deh lot nan gwin go tee tawn chin deh  ( ငါတို့ စိတ်ချလုံခြုံတဲ့ လုပ်ငန်းခွင် ကိုတည်ထောင် ချင်တယ် )
We have to hire medical doctors for this facility.	dee sey ko tha yar tar na a twek sey sa ya won mya go Khant pho lo ah deh  ( ဒီဆေးကုသရာဌာန အတွက် ဆေးဆရာဝန်များ ကိုခန့်ဖို့ လိုအပ်တယ် )
We have to hire nurses for this facility.	dee sey ko tha yar tar na a twek tho na pyoo sa ya ma mya go Khant pho lo ah deh  ( ဒီဆေးကုသရာဌာန အတွက် သူနာပြုဆရာမများ ကိုခန့်ဖို့ လိုအပ်တယ် )
We have to hire office personnel for this facility.	dee say ko tha yar tar na a twek yon a mo tan mya go Khant pho lo ah deh  ( ဒီဆေးကုသရာဌာန အတွက် ရုံးအမှုထမ်းများ ကိုခန့်ဖို့ လိုအပ်တယ် )
We have to hire a custodian for this facility.	dee sey ko tha yar tar na a twek tayn thayn sawk shawk tho mya go Khant pho lo ah deh  ( ဒီဆေးကုသရာဌာန အတွက် ထိန်းသိမ်း စောင့်ရှောက်သူများ ကိုခန့်ဖို့ လိုအပ်တယ် )
Are the local facilities and personnel able to care for the current casualties without U.S. aid?	dee tha Khan sey ko tha yar tar na mya neh a hmo tan mya lek shee phyit paw ney da dwey go a may ree kan ma pa beh lot naayn ba ma

	<p>lar?</p> <p>( ဒေသခံ ဆေးကုသရာဌာနများ နဲ့ အမှုထမ်းများ လက်ရှိဖြစ်ပေါ်နေတာတွေကို အမေရိကန် မပါဘဲ လုပ်နိုင်ပါ့မလား? )</p>
Is the local drinking water potable?	<p>thawk thon yey lar?</p> <p>( သောက်သုံးရေလား? )</p>
Who determined that the water is potable?	<p>beh tho ga thawk thon yey lo son phyah pay Kheh leh?</p> <p>( ဘယ်သူက သောက်သုံးရေ လို့ ဆုံးဖြတ်ပေးခဲ့လဲ? )</p>
Are there any doctors in the area?	<p>dee aree ya ma sa ya won mya shee lar?</p> <p>( ဒီဧရိယာမှာ ဆရာဝန်များ ရှိလား? )</p>
How many beds do you have at the medical facility?	<p>sey ko tha yar tar na ma ga din beh na lon shee leh?</p> <p>( ဆေးကုသရာဌာနမှာ ကုတင် ဘယ်နှစ်လုံး ရှိလဲ? )</p>
How many people work at the hospital?	<p>sey yon ma lo beh na yawk a lot lot leh?</p> <p>( ဆေးရုံမှာ လူဘယ်နှစ်ယောက် အလုပ်လုပ်လဲ? )</p>
How many nurses?	<p>tho na pyo sa ya ma mya beh lawk shee leh?</p> <p>( သူနာပြု ဆရာမများ ဘယ်လောက် ရှိလဲ? )</p>
Has there been any infectious disease in the area lately?	<p>a yin ton ga dee aree ya ma ko sek tah teh yaw ga shee lar?</p> <p>( အရင်တုန်းက ဒီဧရိယာမှာ ကူးစက်တတ်တဲ့ ရောဂါ ရှိလား? )</p>
Is there a pharmacy?	<p>sey saayn shee lar?</p> <p>( ဆေးဆိုင်ရှိလား? )</p>
Is there a building where we could set up a medical facility?	<p>sey ko tha ya tar na lot pho a sawk a own shee lar?</p> <p>( ဆေးကုသရာဌာန လုပ်ဖို့ အဆောက်အဦး ရှိလား? )</p>
We would like to talk to people about immunization.	<p>naa do pyee tho lo to go kar kweh sey to ya meh a jawn pyaw pya chin deh</p> <p>( ငါတို့ ပြည်သူလူထုကို ကာကွယ်ဆေး ထိုးရမယ့် အကြောင်း ပြောပြချင်တယ် )</p>